

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း သို့မဟုတ် CSR

MCRB က စီးပွားရေးလုပ်ငန်းများအား "တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများအနေနှင့် လုပ်ဆောင်ရန်လိုအပ်သည့်အရာများ (RBC)" ကိုဦးစားပေး၍ လုပ်ဆောင်ရန် တိုက်တွန်းနေသည်။ 'တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း' ဆိုသည်မှာ အောက်ဖော်ပြပါ လက္ခဏာ ရပ်များ ပါဝင်သည်ဟု MCRB မှ ယုံကြည်ပါသည်။

- ✓ ဥပဒေကို လေးစားလိုက်နာခြင်း။
- ✓ လူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်း။
- ✓ အတိတ်လိုက်စားမှုကို ရှောင်ကြဉ်ခြင်းနှင့် လက်ဖက်ရည်ဖိုး (သို့) လာဘ်မပေးခြင်း။
- ✓ အခွန်များကို ကျေပွန်စွာပေးဆောင်ခြင်း။
- ✓ မိမိဝန်ထမ်းများကို လေးစားခြင်း။
- ✓ သဘာဝပတ်ဝန်းကျင်ကို လေးစားခြင်း။
- ✓ အခြားစီးပွားရေးလုပ်ငန်းများကို တာဝန်ယူမှုရှိစွာ ဆက်ဆံခြင်း။
- ✓ မိမိ၏ ဖောက်သည်များကို တာဝန်ယူမှုရှိစွာဆက်ဆံခြင်း။
- ✓ ပွင့်လင်းမြင်သာမှုရှိခြင်း။
- ✓ သက်ဆိုင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း။

အပြည်ပြည်ဆိုင်ရာလုပ်ငန်းကြီးများအတွက် OECD ၏ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများအနေနှင့် လုပ်ဆောင်ရန်လိုအပ်သည့် အရာများ (RBC) လမ်းညွှန်ချက်များ၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်အခြေခံမူများ (UN Guiding Principle on Business and Human Rights)၊ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (UNG) စသည်တို့သည် အရေးကြီးသော မှီငြမ်းကိုးကားနိုင်သည့် အချက်များဖြစ်သည်။

စီးပွားရေးလုပ်ငန်း၏ လူမှုရေးပိုင်းဆိုင်ရာ တာဝန်ယူမှု Corporate Social Responsibility (CSR) ဆိုသည် အသုံးအနှုန်းကို တူညီသောစကားပြောမှုမှ နားလည်သဘောပေါက်မှုများ ရှိနေသည့် အလျောက် MCRB သည် ထိုအသုံးအနှုန်း အသုံးပြုခြင်းကို တက်နိုင်သမျှ ကြိုးစား၍ ရှောင်ကြဉ်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်တွင် အများအားဖြင့် CSR ကို အဓိက စီးပွားရေးလုပ်ငန်းနှင့် မသက်ဆိုင်သည့် ပရဟိတအလုပ်တစ်ခု အနေဖြင့်သာ နားလည်ခဲ့ကြသည်။ ဥပမာပသမဂ္ဂ (အီးယူ) အနေဖြင့် CSR ကို "လူမှုအသိုက်အဝန်းအပေါ် စီးပွားရေးလုပ်ငန်းများမှ ၎င်းတို့၏ သက်ရောက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု"ဟု ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ MCRB က ကုမ္ပဏီများကို "တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများက လုပ်ဆောင်သင့်သည့် လုပ်ငန်းဆောင်တာများ (RBC)" ကိုဦးစားပေး၍ လုပ်ဆောင်ရန် တိုက်တွန်းနေသည်။ "ကုမ္ပဏီအတွက် ဦးစားပေးလုပ်ဆောင်သင့်သည်မှာ "ထိခိုက်နစ်နာမှု မပြုလုပ်ရန် (do no harm)" ဖြစ်ပြီး တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများသည် ယင်းထက်သာလွန်၍ပင် လုပ်ဆောင်နိုင်သည်။ စီးပွားရေး လုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်နိုင်သည်။ ဥပမာ- ရေနှင့် စွမ်းအင် သို့မဟုတ် ကုန်ပစ္စည်းသုံးစွဲမှု လျော့ချခြင်း။ စီးပွားရေး လုပ်ငန်းများသည် ၎င်းတို့အတွက် အနိမ့်ဆုံးအနေဖြင့် အကျိုးအမြတ်ရရှိပြီး၊ တစ်ပြိုင်နက်တည်း လူမှုရေးလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးနိုင်သော၊ အားလုံးအတွက် ထည့်သွင်းစဉ်းစားထားသည့် စီးပွားရေးနည်းဗျူဟာများ၊ ထုတ်ကုန်ပစ္စည်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အကျိုးစီးပွားပေးမှုခြင်း (CSV)ကို ပြုလုပ်နိုင်သည်။

ကုမ္ပဏီများသည် ၎င်းတို့၏ အလှူအတန်းများ၊ လူသားချင်း ထောက်ထားစာနာ အကူအညီ ပေးခြင်းများကို ဆောင်ရွက်ရာတွင် ဖောင်ဒေးရှင်းများမှတစ်ဆင့် လျှပ်သွင်းဖြစ်စေ၊ တိုက်ရိုက် လျှပ်သွင်းဖြစ်စေ "ထိခိုက်နစ်နာမှု မပြုလုပ်ရန် (do no harm)"၊ လူ့အခွင့်အရေးကို လေးစားရန်နှင့် အတိတ်လိုက်စားမှု မရှိစေရန်တို့ကို သေချာစွာ ရရှိရမည်ဖြစ်သည်။

နောက်ခံအကြောင်း

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် ယူကေအခြေအစိုက် IHRB နှင့် ဒိန်းမတ်လူ့အခွင့်အရေးအဖွဲ့ DIHR တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၃ တွင် ဖွဲ့စည်းထားသည့် မြန်မာ အခြေစိုက်အဖွဲ့အစည်းဖြစ်ပြီး ယူကေ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် အိုင်ယာလန်တို့က ရန်ပုံငွေများ ထောက်ပံ့ပေးထားသည်။

www.myanmar-responsiblebusiness.org
www.mcrb.org.mm
<https://www.facebook.com/myanmar.responsible.business/>

ဗစ်ကီဘိုမန်
ဒါရိုက်တာ

vicky.bowman@myanmar-responsiblebusiness.org

နင်းဝတ်ရည်

တာဝန်ခံ - သုတေသနနှင့် ဆက်ဆံရေး

hninwut.yee@myanmar-responsiblebusiness.org

ဝေဖြိုးမြင့်

တာဝန်ခံ - ဒေသဆိုင်ရာ ဆက်ဆံရေး

waiphyo.myint@myanmar-responsiblebusiness.org

အောင်ကျော်စိုး

တာဝန်ခံ - တွင်းထွက်သယံဇာတ စီမံကိန်း

aung.kyaw.soe@myanmar-responsiblebusiness.org

အင်္ဂါအောင်

တာဝန်ခံ - စီမံကိန်း

inga.makusheva@myanmar-responsiblebusiness.org

ဖြူဖြူခင်

အရာရှိ - စီမံကိန်းနှင့် ဆက်သွယ်ရေး

phyuphyu.zin@myanmar-responsiblebusiness.org

ဝင်းမင်း

အကြီးတန်းတွဲဖက်တာဝန်ခံ



win.min@myanmar-responsiblebusiness.org



Founders



Current Core Funders



မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)

အမှတ် (၆) က၊ ရှင်စောပုလမ်း၊ ကရင်မြို့ရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
 တယ်လီဖုန်း/ဖက်စ် + ၉၅ (၀) ၁ ၅၁၂၆၁၃

ပွင့်သစ်စီမံချက် (TIME)

ပွင့်သစ်စီမံချက်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုအစီရင်ခံစာသည် မြန်မာ့ကုမ္ပဏီများ၏ ဝတ်ဆိုင်ပေါ်တွင် ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များအပေါ်မူတည်၍ ကုမ္ပဏီများအား အကျိုးအမြတ်အမှတ်ပေးခြင်း ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SDG ပန်းတိုင် အမှတ် ၁၆) အောင်မြင်ရန်အတွက် အထောက်အကူဖြစ်စေရန် မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ပိုမိုကောင်းမွန်သည့် စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်အောင် တိုက်တွန်းအားပေးရန် ရည်ရွယ်သည်။

၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သည့် စတုတ္ထအကြိမ်မြောက် ပွင့်သစ်စီမံချက်အတွက် MCRB သည် ဒေသတွင်းနိုင်ငံများတွင် ကျယ်ပြန့်စွာ ကျင့်သုံးနေသည့် အာဆီယံကော်ပိုရိတ် စီမံအုပ်ချုပ်မှုမှတ်တမ်း (ASEAN Corporate Governance Scorecard-ACGS) ကို အခြေခံထားသော အမှတ်ပေးစည်းမျဉ်းသစ်ကို ပြောင်းလဲခဲ့သည်။ အမှတ်ပေးစည်းမျဉ်းတွင် အေစီဂျီအက်(စ်) စံသတ်မှတ်ချက်များထဲမှ ဆက်စပ်မှုအရှိဆုံး (၅၉) ခုနှင့် ပွင့်သစ်စီမံချက်များအနက်မှ ၁၅ ခုကို ပေါင်းစပ်ကာ စုစုပေါင်း စံသတ်မှတ်ချက် ၇၄ ခုပါဝင်ပါသည်။ ကော်ပိုရိတ် ဆောင်ရွက်ပုံ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်ပုံ၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်း၊ အစီရင်ခံခြင်းနှင့် သတင်းအချက်အလက်များ ပေးပို့ဆက်သွယ်ပြောကြားခြင်း စသော အပိုင်းငါးပိုင်း/နယ်ပယ်ငါးခုကို အခြေခံပြီး ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများအားလုံး၊ အများပိုင်ကုမ္ပဏီများနှင့် လုပ်ငန်းပမာဏကြီးမားသော (သို့မဟုတ်) ဩဇာလွှမ်းမိုးမှုရှိသော ပုဂ္ဂလိကပိုင်ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း ၁၈၂ ခုကို အကျုံးပြုခဲ့ကြသည်။ MCRB သည် ၂၀၁၉ အစီရင်ခံစာအတွက်လည်း မြန်မာ့စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်သည့် Yever နှင့်ထပ်မံ တွဲဖက်ကာ အလားတူနည်းလမ်းကို အသုံးပြုမည်ဖြစ်သည်။

ယင်းစာရင်းထဲတွင် မပါဝင်သော ကုမ္ပဏီများကလည်း ဆန္ဒအလျောက် အက်ကြွစွာ အမှတ်ပေးခံယူလိုပါက မိန့်ပွင့်သစ်စီမံချက်တွင် ပါဝင်နိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို ယခင် ၂၀၁၄၊ ၂၀၁၅နှင့် ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်များတွင် ထုတ်ဝေထားသည့် ပွင့်သစ်စီမံချက်များနှင့်အတူ MCRB ဝတ်ဆိုင်တွင် တွေ့ရှိနိုင်ပါသည်။



MCRB ၏ အဓိက ဆောင်ရွက်ချက်များ

MCRB သည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို ထောက်ခံအားပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းစုများ အရပ်ဘက်အဖွဲ့အစည်းများ အစိုးရများ ကျွမ်းကျင်သူများနှင့် အခြား ပါဝင်ပတ်သတ်သူများကြား အပြန်အလှန်ဆွေးနွေးပွဲများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ အကြံဉာဏ်များ ပေးခြင်း၊ စွမ်းဆောင်ရည်များ ဖွံ့ဖြိုးအောင်မြင်မှုပေးခြင်းနှင့် အသိပညာများ ဖန်တီးပေးခြင်းတို့အတွက် ယုံကြည်ရပြီး ဘက်မလိုက်သော အခင်းအကျင်း တစ်ခုကို ပံ့ပိုးပေးရန် ရည်ရွယ်သည်။

MCRB သည် ကဏ္ဍမျိုးစုံတွင် လက်တွေ့ကွင်းဆင်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာများကိုလည်း ထုတ်ဝေခဲ့သည်။ (စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) တွင် ကြည့်ရှုနိုင်ပါသည်။) စီးပွားရေးလုပ်ငန်းများအနေဖြင့်မိမိတို့၏ လုပ်ငန်းလည်ပတ်မှုကြောင့် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးဆိုင်ရာနှင့်လူမှု သို့မဟုတ် သဘာဝပတ်ဝန်းကျင်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန်စီမံခြင်း (DUE DILIGENCE) အတွက် ထင်ရှားသည့် လူ့အခွင့်အရေးဆိုင်ရာပြဿနာများနှင့် ပတ်သတ်ပြီး လက်တွေ့ဆောင်ရွက်မှုများနှင့် မူဝါဒရေးရာ၊ တရားဥပဒေဆိုင်ရာ မူဘောင်များကို သုတေသန ပြုလုပ်ခဲ့သည်။ ၎င်းသုတေသနများတွင် မြေယာနှင့် ကလေးသူငယ်အခွင့်အရေးများ၊ ဌာနတိုင်းရင်းသားများ၊ ခွဲခြားဆက်ဆံမှုများ (အထူးသဖြင့်မသန်စွမ်းဖြစ်မှုအပေါ်မူတည်ပြီး) နှင့် ဇီဝမျိုးစုံမျိုးကွဲများ စသည်တို့ ပါဝင်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို စီမံခြင်းနှင့် အက်ကြွခြင်းတို့အတွက် မြန်မာနိုင်ငံအနေနှင့် လိုအပ်ချက်များနှင့် UN ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှုများနှင့်အညီ စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏လုပ်ငန်းလည်ပတ်မှုကြောင့် လူ့အခွင့်အရေးဆိုင်ရာနှင့် လူမှု သို့မဟုတ် သဘာဝပတ်ဝန်းကျင်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နစ်နာမှုများကို ကြိုတင်သိရှိနိုင်ရန်စီမံခြင်း (DUE DILIGENCE) အတွက် ကူညီပေးရန် မြန်မာနိုင်ငံအတွင်းတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ရည်ရွယ်သော အကျဉ်းချုပ်စာစောင်များကိုလည်း ထုတ်ဝေပါသည်။

သတင်းအချက်အလက်အားလုံးကို မိမိတို့ဝက်ဘ်ဆိုက်မှတစ်ဆင့် အများပြည်သူများထံသို့ အခကြေးငွေမယူဘဲ ဖြန့်ဝေပါသည်။ MCRB သည် ကုမ္ပဏီများ သို့မဟုတ် အခြားအရာများအတွက် အကြံဉာဏ်ပေးခြင်းဝန်ဆောင်မှုမျိုး ဆောင်ရွက်ပေးခြင်းမရှိပါ။ MCRB သည် သုတေသန ရှာဖွေတွေ့ရှိချက်များနှင့် ပူးပေါင်းအကြံဉာဏ်ပေးမှုများအပေါ် အခြေခံ၍ အစိုးရ၊ လွှတ်တော်၊ စီးပွားရေးလုပ်ငန်းစုများနှင့် အခြားပါဝင်ပတ်သတ်သူများသို့ အကြံဉာဏ်ပေးခြင်း၊ ပညာပေးခြင်းမျိုးကို ဆောင်ရွက်သည်။ MCRB သည် တစ်ဖွဲ့တည်းသော်လည်းကောင်း အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍သော်လည်းကောင်း အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်လူမှုဖွဲ့အစည်းများစသော သက်ဆိုင်ရာပါဝင်ပတ်သတ်သူများအားလုံး တိုက်ရိုက်တွေ့ဆုံနိုင်သည့် ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးပါသည်။

စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA)

SWIA သည် ကောင်းစွာအခြေခံပြီးဖြစ်သည့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA) နှင့် လူမှုဘဝထိခိုက်မှုဆန်းစစ်ခြင်း (SIA) နှင့်အတူ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (HRIA) တို့၏ လုပ်ငန်းစဉ်များ အပေါ် အခြေခံထားသော EIA/SIA ၏ စနစ်တကျ ဆောင်ရွက်ပုံနည်းအဆင့်ဆင့်တို့ကို အခြေခံသော်လည်း ဖြစ်လာနိုင်သော သက်ရောက်မှုများအား လူ့အခွင့်အရေးရှုထောင့်မှလည်း လေ့လာပါသည်။

စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအဆင့်များမှ စတင်၍ သီးခြားစီမံကိန်း တစ်ခုချင်းစီအပေါ် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးသက်ရောက်မှုများအား နားလည်သဘောပေါက်ရန် သို့မဟုတ် ဟန့်တားရန်၊ လျော့ချရန်အတွက် လက်ရှိရှိနှင့်ပြီးသော သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်းဆိုင်ရာ နည်းလမ်းများကို အသုံးပြုပါသည်။ SWIA သည် စီမံကိန်းတစ်ခုချင်းစီအလိုက် လေ့လာခြင်းအစား ကဏ္ဍတစ်ခုလုံးတွင် ပြည်တွင်း သို့မဟုတ် ပြည်ပစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုရှိလာနိုင်သော အလားအလာများအပေါ် ပိုမိုကျယ်ပြန့်ပြီး အနာဂတ်ကိုရှေးရှုသော လေ့လာသုံးသပ်မှုနည်းစနစ်အား ရှုမြင်ဖော်ထုတ်ထားခြင်း ဖြစ်သည်။ SWIA တစ်ခုစီတိုင်းသည် အထူးသဖြင့် လူ့အခွင့်အရေးရှုထောင့်မှနေ၍ စီးပွားရေးကဏ္ဍတစ်ခုမှ ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာကြည့်ရှုခြင်းဖြစ်သည်။ ကုမ္ပဏီများမှ ဆောင်ရွက်ထားသည့် ၎င်းကုမ္ပဏီ၏ သက်ရောက်မှု လေ့လာဆန်းစစ်ခြင်းကို သတင်းပေးရန်အတွက် ရည်ရွယ်ထားသည့် အခြားသော စီမံကိန်းအဆင့် အခြေပြုသက်ရောက်မှု လေ့လာဆန်းစစ်ခြင်းများနှင့် မတူသည့်အပြင် အများပြည်သူရယူ ရရှိနိုင်သည့် စာတမ်းများ ဖြစ်သည်။

MCRB က ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ (၂၀၁၄)၊ ခရီးသွားလုပ်ငန်းကဏ္ဍ (၂၀၁၅)၊ ICT လုပ်ငန်းကဏ္ဍ (၂၀၁၅) နှင့် သတ္တုတွင်းလုပ်ငန်းကဏ္ဍ (၂၀၁၈) များကို သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) သုတေသနများပြုလုပ်ခဲ့ပြီး တနင်္သာရီတိုင်းတွင် ဆီအုန်းလုပ်ငန်းကဏ္ဍကိုလည်း သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) သုတေသနများပြုလုပ်လျက်ရှိပါသည်။ ယင်းလုပ်ငန်းကဏ္ဍများသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် ယင်းတို့၏ ဆက်နွယ်ပတ်သက်မှု၊ ယင်းတို့၏ ဖြစ်လာနိုင်ဖွယ်ရှိသော သက်ရောက်မှုများနှင့် ယင်းတို့ကြောင့် ဖြစ်ပေါ်လာပြီး အခြားကဏ္ဍများနှင့်လည်း အပြန်အလှန် သက်ရောက်နိုင်သည့်ပြဿနာများအပေါ် မူတည်၍ ရှေးရှုလုပ်ထားခြင်း ဖြစ်ပါသည်။ ယင်းအစီရင်ခံစာအားလုံးကို MCRB website တွင် ရယူနိုင်ပါသည်။

